



Media Release

September 7, 2019

ကုန်စည်တင် သင်္ဘောများကို ဝန်ဆောင်မှုပေးရန် IBTTဆိပ်ကမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း။

ရန်ကုန်၊ စက်တင်ဘာလ၊ (၇) ရက်၊ (၂၀၁၉) ခုနှစ်- International Bulk Terminal (Thilawa) Co., Ltd. (IBTT)သည် သီလဝါဆိပ်ကမ်း၊ အကွက်အမှတ် ၃၀၊ ၃၁ (က) တွင် တည်ရှိပြီး (ဂျုံ၊ စပါးစသည်တို့ ၏ အစေ့အဆန်များ၊ တိရစ္ဆာန်အစာ၊ ဓာတ်မြေဩဇာ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် အခြားသော ကုန်ပစ္စည်းများ) ကို ကုန်စည် တင်/ချ ပြုလုပ်နိုင်ရန်နှင့် အခြားသောဝန်ဆောင်မှုများပေးသော ဆိပ်ကမ်းဖြစ်ပြီး၊ ၎င်းဆိပ်ကမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို Melia Yangon Hotel တွင် ကျင်းပပြုလုပ်ခဲ့ရာ အစိုးရဌာနများမှ အကြီးအကဲများ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ တာဝန်ရှိသူများ၊ ဧည့်သည်တော်များနှင့် ရှယ်ယာဝင် ကုမ္ပဏီများမှ အကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။

IBTT ဆိပ်ကမ်းသည် သီလဝါအထူးစီးပွားရေးဇုန်မှ ရေစုန်ဘက်ပိုင်း အကွက်အမှတ် ၃၀၊ ၃၁(က) တွင် တည်ရှိပါသည်။ IBTT တွင် အလျား (၂၃၀) မီတာ၊ အနံ (၂၅) မီတာနှင့် ရေအနက် (၁၁) မီတာခန့် နက်သော ဆိပ်ခံတံတားရှိပြီး၊ စုစုပေါင်းအရှည် (၂၀၀) မီတာနှင့် DWT (Dead Weight Tonnage) (၆၀,၀၀၀) တန် အထိရှိသော သင်္ဘောများ ဆိုက်ကပ်နိုင်ရန် ဆောက်လုပ် ထားပါသည်။ သိုလှောင်ရန်အနေဖြင့် စုစုပေါင်း (၄၀,၀၀၀) မတ်ထရစ်တန် သိုလှောင် နိုင်သော သိုလှောင်ရုံ (silo) တစ်ခု၊ (၅,၄၀၀) စတုရန်း မီတာရှိသော ကုန်လှောင်ရုံ (ပျမ်းမျှအားဖြင့် တိရစ္ဆာန်အစာနှင့် ပဲပုပ်ဖတ်တန်အရေအတွက် (၂၀,၀၀၀) မတ်ထရစ်တန် သိုလှောင်နိုင်သော ပမာဏ) ရှိပါသည်။ ထို့အပြင် IBTT၏ အနောက်ဘက်တွင်လည်း မြေဧက (၄၂)ဧက ရှိနေပြီး ကုန်စည်အမြောက်အမြားကူးသန်းရောင်းဝယ်ရေး ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ အနာဂတ်တွင် တိုးချဲ့လုပ်ဆောင်သွားနိုင်မည် ဖြစ်ပါသည်။

IBTTသည် Capital Diamond Star Group (CDSG) လုပ်ငန်းစုကြီးနှင့် Mitsubishi Corporationတို့ အကျိုးတူ ပူးပေါင်း တည်ထောင်ထားသော Lluvia Limited, Kamigumi Co Ltd., နှင့် JOIN Corporationတို့ဖြင့် အကျိုးတူ ပူးပေါင်းထားသော ကုမ္ပဏီဖြစ်ပြီး သင်္ဘောများ ကုန်စည်တင်/ချ လုပ်ဆောင်ခြင်း၊ သင်္ဘောဆိုက်ကပ်နိုင်ရန် နှင့် ထွက်ခွာနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ကုန်စည်များ သိုလှောင်ခြင်း၊ ထုတ်ပိုးခြင်း၊ ပိုးမွှားများရှင်းလင်းပေးခြင်း များကို ဆောင်ရွက်ပေးပါသည်။ ထို့အပြင် IBTTသည် ဆိပ်ကမ်းအသုံးပြုသူများကို အချိန်ပြည့်ဝန်ဆောင်မှုပေးနိုင်ရန် ကြိုးစား၍ မြန်မာ့စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

IBTTသည် ယခုနှစ် မေလတွင် လုပ်ငန်းစတင်လုပ်ဆောင်ခဲ့ပြီး တန်ချိန် (၂၀,၀၀၀) မှ (၂၅,၀၀၀) မတ်ထရစ်တန် ရှိသော ဂျုံစေ့များ သယ်ဆောင်လာသည့် သင်္ဘောသုံးစီးဆိုက်ကပ်ပြီး စုစုပေါင်း (၇၀,၀၀၀) မတ်ထရစ်တန်ခန့် ရှိသော ဂျုံစေ့များကို သင်္ဘောချခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီးဖြစ်ပါသည်။ သင်္ဘောများဆိပ်ကမ်းသို့ စတင်ကပ်ရောက် သည့် နေ့မှစ၍ (၅) ရက်အတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ IBTTသည် ပိုမို၍ အမျိုးအစား စုံလင်သော ကုန်တင်သင်္ဘောများကို ကျွမ်းကျင်ကောင်းမွန်သော အရည်အသွေးများဖြင့် ဝန်ဆောင်မှုများ ပေးနိုင်ရန် အစွမ်းကုန်ကြိုးစားလျက်ရှိပြီး၊ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှနေ၍ အထောက်အကူ ပြုနိုင်ရန် လုပ်ဆောင်နေပါသည်။



IBTT၏ Managing Director ဖြစ်သော Bernd Waltherမှ ပြောကြားရာတွင် “ ယနေ့ကျင်းပပြုလုပ်သော IBTT ဖွင့်ပွဲ အခမ်းအနားသည် မြန်မာနိုင်ငံတွင် Lluvia Limited, Kamigumi Co Ltd., နှင့် JOIN Corporation တို့ဖြင့် ရေရှည် ပူးပေါင်းလုပ်ဆောင်နိုင်ရန် ကျွန်ုပ်တို့၏ ပထမဆုံး ခြေလှမ်းဖြစ်ပါတယ်။ အနာဂတ်မှာ ဆိပ်ကမ်းဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့် မြန်မာ့စီးပွားရေး အရှိန်အဟုန် တိုးမြှင့်လာစေရန်ကိုလည်း ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ပိုမိုသိရှိလိုပါက အောက်ပါအတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Shimpei Okada

Corporate Strategy & Planning / Sales and Marketing Manager

IBTT

Mobile: +95 9 4433 78509

Email: shimpei.okada@lluvia.com.mm

Website: <https://www.cdsg.com.mm/ibtt/>